

ကလေးအထောက်အပံ့ကို..... သင်မည်သို့ နားလည်သနည်း?

၁/၉/၂၀၁၅တွင် ပြောင်းလဲထားပါသည်။

ကလေးအထောက်အပံ့သည် မိဘတစ်ဦးသည် တခြားတစ်ဦးသို့ ကလေးများကိုထောက်ပံ့ရန်အတွက် ငွေရေးကြေးရေး ကူညီပံ့ပိုးခြင်းဖြစ်သည်။ ကလေးအထောက်အပံ့သည် မိဘများ ကွဲသွားခြင်း နှင့်/သို့ မဟုတ် ကွာရှင်းခြင်း၊ အိမ်ထောင်ရေးဖျက်သိမ်းခြင်း၊ ဖခင်အဖြစ်မွေးဖွားခြင်း နှင့် တရားရင် ခွဲခွာခြင်း အမှုများ ဖြစ်သောအခါ အမိန့် ကိုချမှတ်ပါသည်။ ၎င်းသည် တရားရုံး သို့ မဟုတ် ကလေးထောက်ပံ့ရေး ကိုယ်စားလှယ်မှ အမိန့် ပေးပါသည် သို့ မဟုတ် နှစ်ဘက်ဘက်တော်သားများ သဘောတူညီချက်ဖြင့် အတည်ပြုထားသည် နှင့် ကလေး သူ သို့ မဟုတ် သူမ သည် မိဘလက်ထပ်ကျန်ရစ်(သို့ မဟုတ် အမြဲရှိသော) အတိုင်းတူညီသော အသက်ရှင်နေထိုင်ပျော်ရွှင်ရန် ကလေးအတွက် ငွေပမာဏခွင့်ပြု ထား ပါသည်။

တည်ထောင်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ကြီးကြပ်တိုက်တွန်းခြင်း တို့ ဖြစ်သော ကလေးအထောက်အပံ့ သည် ခရိုင် ကလေးပံ့ပိုးမှုကြီးကြပ် ကိုယ်စားလှယ်ရုံး (CSEA) မှ ပြုလုပ်နိုင်ပါသည် တရားရုံး၏ လုပ်ဆောင်မှု ဖြင့် ကွာရှင်းခြင်း၊ ဖျက်သိမ်းခြင်း၊ တရားရင်ကွဲခြင်း၊ မိဘအခွင့်အရေး (တရားပိုင်ခွင့်) ရာခိုင်နှုန်း နှင့်/သို့ မဟုတ် ခွဲဝေခြင်း လည်းပြုလုပ်နိုင်ပါသည်။

မည်သူက ကလေးအထောက်အပံ့ပေးသလဲ

ခြွင်းချက်များရှိသော်လည်း အထွေထွေအရ "အတူမနေ" မိဘ သို့ မဟုတ် ဝင်ငွေပိုများသော မိဘ သည် တခြားမိဘကို (ပုံမှန်အားဖြင့် ကလေး အချိန်အများစု နေထိုင်သော မိဘ) ကို ကလေးအထောက်အပံ့ ပေးရပါသည်။

မိဘအုပ်ထိန်းမှု မျှဝေအစီအစဉ်များအတွက် အထောက်အပံ့ပမာဏသည် ကလေး မိဘတစ်ဦးချင်းစီ၏ နေအိမ်တွင် အချိန်ကုန်သော အချိန်ပမာဏပေါ်တွင်မူတည်၍ အကယ်၍ အချိန်ထက်နီးပါးတန်းတူ ခွဲဝေနေလျှင် လျော့ပေါ့သွားပါသည်။ သို့ သော်လည်း အကယ်၍ အဖေ နှင့် အမေ ဝင်ငွေအကြား သိသာ ထင်ရှားသော ကွာဟမှုရှိလျှင် ကလေးအတွက် အိမ်ထောင်တစ်ခုစီ အချိန်ကုန်သော်လည်း ကလေးထောက်ပံ့မှုကို လျော့ပေးလိမ့်မည်မဟုတ်ပါ။ အကယ်၍ မိဘတစ်ဦးသည် ကလေး၏ အကျိုးအမြတ်ကို သိသာထင်ရှားစွာ ထောက်ပံ့ပေးလျှင် တရားရုံးသည် ကလေးအထောက်အပံ့ လမ်းညွှန်ချက်များကို သွေဖယ်ခွင့် ချီးမြှင့်နိုင်ပါသည်။

ကလေးအထောက်အပံ့ကို မည်သို့ တွက်ချက်သနည်း

ကလေးအထောက်အပံ့ကို ပြည်နယ်ဥပဒေမှရေးထားသော ပုံသေနည်းအတိုင်း တွက်ချက်ပါသည်။ ထိုပုံသေနည်းသည် အဖေ နှင့် အမေ ၏ ဝင်ငွေ ကိုစုစုပေါင်းထားပါသည်။ မိဘတဦးချင်း လျော့ချထား "ချိန်ညှိထား"သော တချို့ သောဝင်ငွေစုစုပေါင်း ကို ခွင့်ပြုပါသည်။ ထိုချိန်ညှိထားခြင်းတွင် ဒေသခံ ဝင်ငွေအခွန် အမှန်တကယ်ပေးရသောစုစုပေါင်း နှုတ်ခြင်း၊ သို့မဟုတ် ကလေး သို့မဟုတ် အိမ်ထောင်ဘက် တဦးဦး ထောက်ပံ့ခြင်းအမိန့် ပေးခြင်း သို့မဟုတ် ရရှိခြင်း၊ လက်ရှိအိမ်တွင်နေ ထိုင်သော ကလေးများ၏ အထောက်အပံ့အတွက်ခွင့်ပြုခြင်း နှင့် ကလေး၏ ကျမ်းမာရေးအာမခံ စရိတ်နှင့် တခြား အလုပ်နှင့်ဆက်စပ်သော ကလေးစောင့်ရှောက်ရေး အသုံးစရိတ်များ ပါဝင်ပါသည်။

ပြည်နယ်ဥပဒေသည် ပူးတွဲချိန်ညှိထားသော ဝင်ငွေများနှင့် တယောက်ခြင်းစီအတွက် ကလေး အထောက်အပံ့ ကိန်းဂဏန်းများကိုလည်း ဇယားစာရင်းတွင် ဖော်ပြပေးထားပါသည်။

ထိုကိန်းဂဏန်းသည် ကလေးအထောက်အပံ့ နောက်ဆုံးဗမာဏ၊ "လမ်းညွှန်ငွေ"ဗမာဏ ဟုလည်း ခေါ်သည်။ ကိုပေးရန်အဆုံးအဖြတ်အတွက် အစအမှတ်ဖြစ်ပါသည်။

ငွေသားဆေးဝါးအထောက်အပံ့အမိန့် ဆိုသည်မှာ ဘာလဲ

ပုံမှန်အားဖြင့် တရားရုံးသည် သင့်တင့်သော ကုန်ကျစရိတ်ရရှိလျှင် မိဘတဦး သို့မဟုတ် နှစ်ဦးလုံး ကျမ်းမာရေး အာမခံအကာအကွယ် ရယူရန် အမိန့် ပေးပါသည်။ ကုန်ကျစရိတ်သည် ကလေး ကာ ကွယ်စရိတ် နှင့် ညီမျှသည် သို့မဟုတ် တယောက်၏စုစုပေါင်းဝင်ငွေ၏ ငါးရာခိုင်နှုန်းထက် နှမည်ဆို လျှင် သင့်လျော်သည်ဟု စဉ်းစားပါသည်။ အကယ်၍ မတတ်နိုင်သော အကာအကွယ် ရနိုင်ပါလျှင် မိဘ များသည် ကျမ်းမာရေးစောင့်ရှောက်မှုစရိတ်ကို တနည်းနည်းဖြင့် ခွဲဝေရန် သို့သော် မိဘကို "ငွေသား ဆေးကုသမှု" ဟုခေါ်သော သတ်မှတ်မထားသော အပိုငွေဗမာဏ ထပ်ပေးရန် အ မိန့် ထုတ်ထား ပါသည်။

ကလေးအထောက်အပံ့လက်ခံရရှိထားသော အိမ်နေမိဘသည် ယေဘုယအားဖြင့် "သာမန်" ကျမ်းမာ ရေး မကာကွယ်ထားသော ကုန်ကျစရိတ်- ပြည်နယ်ဥပဒေမှပြဌာန်းထားသော ကလေးတဦးလျှင် တနှစ် လျှင် ဒေါ်လာ ၁၀၀ အိတ်စိုက်ကုန်ကျစရိတ် ကိုပေးရန် အမိန့် ပေးထားသည်။

ထိုငွေဗမာဏအထက်ကုန်ကျငွေကို "ထူးကဲ" အဖြစ် စဉ်းစားသတ်မှတ်ပြီး ထိုအရာများကို ယေဘုယျ အားဖြင့် မိဘတဦးစီ သူ သို့မဟုတ် သူမ၏ ဝင်ငွေ အချိုးအစားတစ်စိတ်တစ်ပိုင်း သို့မဟုတ် ကလေး အထောက်အပံ့ ပေးပြီး သူ သို့မဟုတ် သူမ ဝင်ငွေ အချိုးအစားတစ်စိတ်တစ်ပိုင်း ကိုပေးခြေရန် အမိန့် ပေးထားပါသည်။

၂၀၀၈ တွင်စတင်သက်ရောက်သော ယခု တရားဥပဒေသည် ကလေးတယောက်အတွက် ကျမ်းမာရေး အာမခံစရိတ်ကို ကိုင်တွယ်ရန် မည်သည့်ကလေးအထောက်အပံ့အမိန့်အတွက် ကွဲပြားသော နည်းလမ်း သုံးခု လိုအပ်ပါသည်

- 1) ကလေးအထောက်အပံ့အမိန့် သည် ကလေးအတွက်အာမခံယူသောအခါ ကလေးကျမ်းမာရေး အာမခံကုန်ကျစရိတ်ပါရပါမည်။ အာမခံကုန်ကျစရိတ်ပေါ်မူတည်၍ အထောက်အပံ့ငွေပမာဏ ကွဲပြားပါလိမ့်မည်။
- 2) အကယ်၍ တဘက်မှ ကျမ်းမာရေးအာမခံအမိန့် ကို မလိုက်နာလျှင် သို့ မဟုတ် အကယ်၍ သင့် တော်တတ်နိုင်သော ကျမ်းမာရေးအာမခံ စတင်၍လုပ်မပေးခဲ့လျှင် အခြေခံကလေးအထောက် အပံ့ကိန်းဂဏန်း ကို အကြိုးဝင်ပါသည် နှင့် "ငွေသားဆေးဝါးအထောက်အပံ့အမိန့် " ကို ထပ် တိုးထည့်သွင်းပါမည်။
- 3) အကယ်၍ ကလေးကျမ်းမာရေးအာမခံ စတင်ရန်မရှိခဲ့ပါလျှင် သို့ မဟုတ်တချို့ သော အကြောင်း များကြောင့် ကျမ်းမာရေးအာမခံ ဆုံးရှုံးပါလျှင် ငွေသားကျမ်းမာရေးအထောက်အပံ့ အမိန့် လိုအပ်ပါသည်။

ငွေသားကျမ်းမာရေးအထောက်အပံ့အမိန့် ရည်ရွယ်ချက်သည် တဖက်မိဘ သို့ မဟုတ် လူထုကိုယ်စား လည် သို့ မဟုတ် တခြားသူ တဦးဦး မှ ကလေး၏ မကာကွယ်ထားသော ကျမ်းမာရေးစောင့်ရှောက်မှု စရိတ်အတွက် ငွေပေးခြေရန်ဖြစ်သည် နှင့် ပုဂလိကကျမ်းမာရေးအာမခံမှ ကလေးအတွက် ဆက်မ ယူသောအခါ ကျခံယူရန်ဖြစ်သည်။

အကယ်၍ ကျွန်ုပ်သည် ကလေးထောက်ပံ့စရိတ်ပေးလျှင် ကျွန်ုပ်သည် အလိုလျောက် ကျွန်ုပ်၏ အခွန်ပြန်တမ်းတွင် တောင်ဆိုရန် ရပါသလား

ပုံမှန်အားဖြင့် မိဘများသည် မည်သည့်မိဘတယောက်က အခွန်နှင့်ပါတ်သက်သောကိစ္စတွင် မှီခို သူကလေးတယောက် အဖြစ်တောင်းဆိုရန် ညှိနှိုင်းကြပါသည်။ အကယ်၍ တရားရုံးသည် အမိန့်ချ မှတ်ပါက တရားရုံးသည် အိမ်ထောင်စုတစ်ခုချင်းစီအလိုက် အသတ်အခွန်သက်ရောက်မှုများကို စဉ်းစားပါသည် နှင့် ရလဒ်သည် ကလေးအတွက်အကောင်းဆုံး အကျိုးဖြစ်ရပါမည်။

နေအိမ်အတူမနေသောမိဘသည် အခွန်နှင့်ပါတ်သက်သောကိစ္စအတွက် ကလေးကို မှီခိုဟု ကြေငြာ လျှင် IRS ပုံစံဖေါင် (လက်ရှိ ပုံစံဖေါင် ၈၃၃၂) ကို လက်မှတ်ရေးထိုးရပါမည်။ ငွေကြေးတတ်နိုင် စောင့် ရှောက်မှု အက်ဥပဒေ အောက်တွင် ကလေးတယောက်အတွက် ကင်းလွတ်ခွင့် တင်ပြသော မိဘသည် ယေဘုယျအားဖြင့် ထိုကလေးတယောက်၏ အာမခံကိုရယူထားလျှင် တာဝန်ရှိပါသည်။

ကလေးအထောက်အပံ့သည် မည်မျှကြာသနည်း

ကလေးအထောက်အပံ့သည် ကလေးအသက် ၁၈နှစ် ရောက်သည့်တိုင်အောင် သို့မဟုတ် သူ သို့မဟုတ် သူမ အထက်တန်းကျောင်းအောင်သည့်တိုင်အောင် မည့်သည့်အရာပိုကြာသောအရာကို ယူ၍ ပေးရပါမည်။ အကယ်၍ ကလေးသည် အထက်တန်းကျောင်း ဆက်တက်ခြင်းမရှိလျှင် နှင့် အတူမနေလျှင် သို့မဟုတ် မိဘကို မှီခိုသူမဟုတ်လျှင် (ဥပမာ-လက်ထပ်သွားခြင်း သို့မဟုတ် လွတ်လပ်သွားခဲ့လျှင်) ထို့နောက် ကလေးအထောက်အပံ့ကို အသက် ၁၈ နှစ်မတိုင်မှီ အဆုံးသတ်ပါသည်။

အကယ်၍ ကလေးသည် အသက် ၁၈ နှစ်ကျော်သွားခဲ့လျှင် နှင့် အထက်တန်း တက်နေဆဲဖြစ်လျှင် အထောက်အပံ့သည် ကလေးအထက်တန်းကျောင်းပြီးသည့်တိုင်အောင် အသက် ၁၉ နှစ်အထိ တခြား အမိန့် များ နားလည်မှုများ ရှိသော်လည်း ဆက်လက်ထောက်ပံ့ရပါလိမ့်မည်။

အထူးစည်းကမ်းများသည် မသန်မစွမ်းကလေးများဖြစ်သော အသက် ၁၈ နှစ်ပြည့်သော်လည်း ကိုယ့်ကိုယ်ကိုယ် လုံခြုံသော အခြေအနေဖြစ်ရန် မမျှော်မှန်းနိုင်သောသူဖြစ်လျှင် သက်ဆိုင်နေပါသည်။ အကယ်၍ ကလေးသည် မသန်မစွမ်းဖြစ်နေပါလျှင် ကလေးအထောက်အပံ့ကို ကလေး ၁၈ နှစ်မွေးနေ့ လွန်သည့်အထိ ကောင်းမွန်စွာပေးဆောင်ရန် အမိန့် ထုတ်ထားပါသည်။ အချိန်ကာလသည် ကလေး လွတ်လွတ်လပ်လပ်လုပ်နိုင်သော စွမ်းရည်ပေါ်တွင် မူတည်ပါသည်။

အကယ်၍ သို့သော်လည်း မိဘများသည် ကလေး အသက် ၁၈ နှစ်ကျော်သည့်တိုင်အောင် ထောက်ပံ့ရန် (ဥပမာ- ကောလိပ်စရိတ် ပေးရန်) သူတို့ ကွာရှင်းအမိန့် တော်တွင် သဘောတူခဲ့လျှင် တရားရုံးသည် သဘောတူညီချက်အတိုင်း နာယူ ပြီး ပြဌာန်း နိုင်ပါသည်။

လက်မထက်ပဲမွေးဖွားခဲ့သော ကလေးများအတွက်လည်း အထက်မှဖော်ပြထားသော တူညီသော ဥပဒေအတိုင်း ဖော်ပြထားပါသည်။ ထောက်ပံ့မှုကို ယေဘုယျအားဖြင့် မွေးသည့်နေ့မှစ၍ "လွတ်မြောက် ခြင်း" နေ့ (အသက် ၁၈ သို့မဟုတ် လွတ်လပ်သည်) အထိ အကြီးဝင်မည် ဖြစ်သည် သို့သော် ကလေး၏ဖခင်ဘဝ တရားဝင်ဆုံးဖြတ်ချက်ချပြီးသောအခါမှသာ အမိန့် ပေးထားပါသည်။

အကယ်၍ တရားရုံးမှ ထောက်ပံ့ရန်အမိန့် ပေးထားသော်လည်း မပေးခဲ့လျှင် မည်သို့ ဖြစ်မည်နည်း

ကလေးအထောက်အပံ့အမိန့် အားလုံးသည် လုပ်ငန်းလုပ်ဆောင်ခ နှစ်ရာခိုင်နှုန်း ပေါင်းပြီး၊ ကလေး ပံ့ပိုးမှုစီမံကွပ်ကဲရေးလှယ်လုပ်ငန်း (CSEA) မှတစ်ဆင့်ပေးဆောင်ရပါမည်။ ပေးခြေမှု အများစုကို ပေးရသူ၏ ဝင်ငွေချက်လက်မှတ်မှ ဖြတ်သိမ်းယူပါသည်။ သို့သော်လည်း ကိုယ်ပိုင်အလုပ်လုပ်သူအဆို ကလေးအထောက်အပံ့ ပေးခြေမှုများသည် ကလေးအထောက်အပံ့ပေးချေမှုကို ထိုသူ၏သတ်မှတ် ထားသော ဘဏ်စာရင်းမှ ဖြတ်တောက်ယူပါသည်။

အလုပ်မရှိသောမိဘများအတွက် “အလုပ်ရှာခြင်း” အမိန့် ကိုထုတ်ပေးပါသည်။ အလုပ်မရှိသော မိဘသည် သူ သို့မဟုတ် သူမ အလုပ်ရှာရန် မည်သို့ ကြိုးပမ်းနေသည် နှင့် မည်မျှငွေရရှိသည် သို့မဟုတ် အလုပ်အကိုင်ရရှိခဲ့သည်တို့ကို သတင်းပို့ရပါမည်။

CSEA မှ ပံ့ပိုးမှုအရာရှိ ကို အထောက်အပံ့အမိန့် တွင်ပတ်သက်သောမည်သူ့မဆို အတွက် တာဝန်ပေးအပ်ထားပါသည်။ ကုန်ကျစရိတ်မရှိပဲ CSEA အရာရှိသည် လက်ခံသူကိုယ်စား မထိမဲ့မြင် ပြုခြင်းကို တင်ပြခြင်းနှင့် ထောက်ပံ့ရန် ရှိနေသော သူ၏ လခ သို့မဟုတ် ဘဏ်စာရင်းကို ပြောင်းလဲပြင်ဆင်ခြင်းများအတွက် အကြပ်ကိုင်ရန် ကြိုးစားနိုင်ပါသည်။

CSEA သည် တချို့ဝင်ငွေရနိုင်သော နည်းလမ်းများဖြစ်သော ဥပမာ- အခွန်ပြန်အိမ်းငွေ၊ အပိုဆုကြေးငွေများ သို့မဟုတ် အလားတူ အစုအဝေးအမြောက်အမြားငွေ ကို ပျက်ကွက်သောပေးသူ မှပါရှိခဲ့ပါလျှင် ယခင်ကထောက်ပံ့ရန် ကျန်ရှိနေသော ငွေမမာဏကို ထုတ်ယူနိုင်ပါသည်။ ထို့အပြင် CSEA သည် ပျက်ကွက်သောပေးသူ ၏လိုင်စင်များ ထိုအထဲတွင် ကားမောင်းလိုင်စင် နှင့် အသက်မွေ့စမ်းကျောင်းလိုင်စင် အပါအဝင် ရပ်ဆိုင်းခံရလျှင် အရေးယူခြင်းခံရနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် CSEA သည် ပျက်ကွက်သောမိဘများ၏ မိဘအမျိုးအနွယ်နှင့် ကလေးအထောက်အပံ့ကို နေရာရှာရန် နှင့် တခြားပြည်နယ်များသို့ အကြပ်ကိုင်ရန် အထောက်အပံ့အမိန့် စာများပို့ ရန်စွမ်းဆောင်နိုင်ပါသည်။

အကယ်၍ မိဘတဦးမှ အထောက်အပံ့မပေးလျှင် မိဘအုပ်ထိန်းမှုအချိန်ကို ငြင်းနိုင်ပါသလား

မဟုတ်ပါ။ အဆိုပါပေးရသောမိဘသည် မိဘအုပ်ထိန်းမှုအချိန်ကို အခွင့်အရေးအရ မပေးရပါ။ ထို့ကြောင့် သူ သို့မဟုတ် သူမ သည် ကလေးထောက်ပံ့မှုပေးရန် ပျက်ကွက်သော်လည်း မိဘအုပ်ထိန်းမှုအချိန်ကို ငြင်းပယ်နိုင်မည်မဟုတ်ပါ။

အမှန်တကယ်တွင် မိဘအုပ်ထိန်းမှုအခွင့်အရေးကို ပွင့်လင်းစွာ တရားရုံးမှငြင်းဆို အမိန့် ချစ်ထားသော မိဘတဦးသည် တရားရုံးမထိမဲ့မြင်ပြုသည်ဟုတွေ့ ရှိလျှင် ထောင်ကျခံခြင်း၊ ဒဏ်ငွေကျခံခြင်း၊ ရှေ့ နေခံခြင်း နှင့် တရားရုံးစရိတ် ကျခံခြင်းများ အပြစ်ပေးနိုင်ပါသည်။ အကယ်၍ မိဘအုပ်ထိန်းမှုအချိန် ငြင်းဆိုခံထား ရသောမိဘသည် အကျိုးသက်ရောက်မှုကို စောင့်ရှောက်ခွင့်ပြင်ရန်ရှာပါက တရားရုံးသည် စောင့်ရှောက်ခွင့်ရှိသော မိဘ၏ထွက်ဆိုသော ထိန်းချုပ်ထားသော မိဘအုပ်ထိန်းချိန်သည် အဓိကအချက်တွင်ပါဝင်နေသော မည်သူ စောင့်ရှောက်ခွင့်ရှိသည်ကို ဆုံးဖြတ်ခြင်း ကို ထည့်သွင်းစဉ်းစားပါသည်။

အကယ်၍မိဘအုပ်ထိန်းချိန်ကို ငြင်းဆိုလျှင် အထောက်အပံ့ကို ရပ်ဆိုင်းသလား

မဟုတ်ပါ။ စောင့်ရှောက်ခွင့်ရသော မိဘသည် ကလေးအထောက်အပံ့ကို မပေးရသောမိဘထံမှ ကောက်ခံရန်ကြိုးစားခြင်း သည် တရားရုံး မိဘအုပ်ထိန်းချိန်အမိန့် ကို တမင်တကာ မလိုက်နာခြင်းမဟုတ်ပဲ တခြားစောင့်ရှောက်ခွင့်မရသော မိဘသည် ကလေးအထောက်အပံ့အမိန့် ကို တမင်

မလိုက်နာ၍ မရပါ။ တယောက်ယောက်သည် ကလေးအထောက်အပံ့ပေးခြင်းကို ချုပ်ကိုင်ထားလျှင် တရားရုံးကို မထိမဲ့မြင်ပြုသည်ဟု စဉ်းစားပါမည်။ ထို့ အပြင် အကယ်၍ မိဘသည် ကလေးစောင့်ရှောက်မှုရရန် ကြိုးစားရှာဖွေနေလျှင် ရည်ရွယ်ချက်ရှိသော အထောက်အပံ့ငွေမပေးခြေမှုသည် ထိုကိစ္စကိုဆုံးဖြတ်ရန် အရေးပါသောအကြောင်းတရပ်ဖြစ်လာလိမ့်မည်။ တရားဥပဒေသည် မိဘအုပ်ထိန်းမှုအချိန်ကို ကုစားရန် ငြင်းဆိုခြင်း သို့ မဟုတ် ဝင်ရောက်စွတ်ဖက်ခြင်းတို့ဖြင့် ထောက်ပံ့ပေးပါသည်။

အထောက်အပံ့သည် ပြောင်းလဲနိုင်ပါသလား

အထောက်အပံ့သည် ပြောင်းလဲနိုင်ပါသည် အကယ်၍ အခြေအနေများပြောင်းလဲလျှင် (ဥပမာ- အလုပ်အကိုင် အတင်းအဓမ္မဆုံးရှုံးခြင်း၊ စစ်ရေးခေါ်ဆောင်ခံရခြင်း၊ ကလေးအသစ်တယောင်မွေးခြင်း သို့ မဟုတ် မိဘ တဦးဦးမှ ဝင်ငွေ တက်ခြင်း သို့ မဟုတ် ကျခြင်း သို့ မဟုတ် ကလေး၏လိုအပ်ချက်များကြောင့်) မိဘတဦးဦးသည် ထောက်ပံ့ရေးအမိန့်ကိုထုတ်ခဲ့သော ရှေ့ နေ သို့ မဟုတ် ခန့် CSEA ကို ဆက်သွယ်၍ ပြောင်းလဲသည်ကို တင်ပြတောင်းဆိုနိုင်ပါသည်။

၁/၉/၂၀၁၅

© January 2015 Ohio State Bar Association

ဥပဒေအချက်အလက်များ လက်ကမ်းစာစောင် အတွဲ
အိုဟိုင်းအိုးပြည်နယ် ရှေ့ နေများအစည်းအရုံး
PO Box 16562
Columbus, OH 43216-6562
(800) 282-6556 or (614) 487-2050
www.ohioabar.org

အိုဟိုင်းအိုးပြည်နယ်ရှေ့ နေဖေါင်ဒေးရှင်း မှ ရန်ပုံငွေထုတ်ပေးပါသည်။

ဤအရာသည် ဥပဒေအချက်အလက် ပြည်သူများအတွက်အချက်အလက် လက်ကမ်းစာစောင် အတွဲမှ တစ်ခုဖြစ်ပါသည်။ တခြားအရာများကို သင့်ရှေ့ နေရုံး၊ အိုဟိုင်းအိုးပြည်နယ် ရှေ့ နေများအစည်းအရုံးကိုစာရေးခြင်း၊ သို့ မဟုတ် www.ohioabar.org တွင်ရယူနိုင်ပါသည်။

ဤလက်ကမ်းစာစောင်တွင်ပါဝင်သောအချက်အလက်များသည် အထွေထွေသာဖြစ်သည်နှင့် တမျှ တိကျသော တရားရေး ရာ ပြဿနာများကို ရှေ့ နေတယောက်ကိုအရင် မတိုင်ပင်ပဲ အသုံးမပြုသင့်ပါ။

þ Oya' a'tcsuftvuvufurfpmapmi fwbni pm; o\kolrsm; trsm; q\Bulaw&aom
Oya' a'jyomemrsm; tw\lufa, bk sowif tcsuftvufursm; ay:ygonf/

**What You Should Know About
Child Support**

BURMESE

t&om;Oe&ami rirtz&oni t[] i; t[] yne, f&om;azmi h' ;&S f \ tax mufty tzi h
tc&laom Oya' a& &m
tcsult vu v u l u r f p m a p m i f r s m ; t m ; t * f v l b o m o m r s t m & b o m o m t r s m ; t j y m ; o l l o m o m j y e f q h k m ; y
gon/ t&om;Oe&ami rirtz&oni t[] i; t[] yne, f&om;azmi h' ;&S f E S f i q u E G f v u h O c h
(o h [l w]
y w b u h o m o h [l w i y g / b m o m j y e h e u e l j y n p h r s m ; t w l u f t [] i; t[] yne, f&om;azmi h' ;&S f r s
u l i p m ; j y k t m r r c E h i y g / b m o m j y e h e v l i e f p O h a l u m i h i O y a ' a & & m t " d y g , f r s m ; t m ;
t u s l o u h & m u h l & E h i b o n i u h u s ; Z i j y K i o w i y k y g /
p O y a ' a & & m t c s u l t v u v u l u r f p m a p m i f w l t m ; w l u s a o m t a j c t a e & y f r s m ; t w l u f
O y a ' t M u h y ; t a e j z i f i t p m ; x l & e f r n & G i y g / O y a ' a & & m t M u h O P f r s m ; t w l u f
o i N t a j c t a e E S O y a ' a b m i f u b u r t e m ; v n h a o m a & B a e E S h o m w h i y i b o i b o n /

With the permission of Ohio State Bar Association, the translation of this Brochure was completed by Asian Services In Action, Inc., which was financially assisted by the Ohio State Bar Foundation. The views expressed herein do not necessarily represent those of the Ohio State Bar Foundation.